



Internal Revenue Department

စာ ရင်း စစ် ဆေး ခြင်း အစီ အစဉ်

သင်ရရှိထိုက်သည့်ဝန်ဆောင်မှုများရရှိစေရန်တည်ဆဲအခွန်ဥပဒေများကိုလိုက်နာပါ။

ပြည်တွင်းအခွန်များဦးစီးဌာန၏အခန်းကဏ္ဍ

ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန် မူဝါဒနှင့်ကောက်ခံရေးလုပ်ငန်းကို စနစ်တကျ ကဏ္ဍ များခွဲခြား၍ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း အခွန်များဦးစီးဌာန၏ ရည်မှန်းချက်မှာ “ပြည်သူ လူထု၏ ကြွယ်ဝချမ်းသာမှုအလို့ငှာ အခွန်ကို အမြင့်ဆုံးရရှိစေရန်အတွက် စွမ်းရည်ပြည့်ဝသော ဝန်ဆောင်မှုပေးခြင်းဖြင့် အခွန်ထမ်းများအနေဖြင့် နိုင်ငံသားကောင်းများပီပီ ဆန္ဒအလျောက်အခွန် ပေးဆောင်လာစေရေး” ဖြစ်ပါသည်။

စာရင်းစစ်ဆေးခြင်း

စာရင်းစစ်ဆေးခြင်း၏ အဓိကရည်ရွယ်ချက် မှာ အခွန်ထမ်းများအနေဖြင့် တည်ဆဲအခွန် ဥပဒေ များကို လိုက်နာခြင်းရှိမရှိ သတ်မှတ်ဆုံးဖြတ်ရန် ဖြစ်ပါသည်။ စာရင်းစစ်ဆေးခြင်းသည် ကမ္ဘာတစ်ဝှမ်း ရှိ အခွန်ဌာနများ ဆောင်ရွက်နေကျ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါသည်။ မိမိတို့၏ စာရင်းစစ်ဆေးခြင်း အစီအစဉ်သည် ဆန္ဒအလျောက် လိုက်နာဆောင် ရွက်မှုတိုးတက်စေရန်၊ ဥပဒေပိုင်းအရ ရှင်းလင်း အောင် ပြုလုပ်ရမည့်အပိုင်းများအား ရှာဖွေတွေ့ရှိ ရန်၊ ဝင်ငွေနှင့် အခွန်ဆိုင်ရာပေးရန်တာဝန်များ ကိုက်ညီမှုရှိစေရန်သာရည်ရွယ်ပါသည်။ အခွန်ထမ်း ကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်

ထမ်းများဆိုင်ရာအခွန်ရုံးသည် အခွန်ထမ်းများ တင်ပြလာသောကြေညာလွှာများကို လက်ခံရရှိပါ သည်။ တင်သွင်းထားသော ကြေညာလွှာများသည် တည်ဆဲအခွန်ဥပဒေများနှင့် ကိုက်ညီမှုရှိကြောင်း စိစစ်နိုင်စေရန် အခွန်ထမ်း၏စာရင်းများ၊ မှတ်တမ်း မှတ်ရာများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို စစ်ဆေးသွားမည်ဖြစ်ပါသည်။

အခွန်ထမ်းများ တင်သွင်းထားသော အခွန် ကြေညာလွှာအများစုကိုတင်သွင်းသည့်အတိုင်းလက်ခံ ထားရှိပါသည်။ အကယ်၍ လူကြီးမင်း၏ ကြေညာ လွှာနှင့်စပ်လျဉ်းပြီး မေးမြန်းခြင်း၊ စာရင်း စစ်ဆေးရန် ရွေးချယ်ခြင်းသည် လူကြီးမင်းတို့အနေဖြင့် ရိုးသားမှု မရှိခြင်း၊ အမှားတစ်ခုခု ကျူးလွန်ထားခြင်းကြောင့် မဟုတ်ပါကြောင်း သိစေလိုပါသည်။ စာရင်းစစ်ဆေး ခြင်းအားဖြင့် လူကြီးမင်းတို့ ယခင်ကပြုလုပ်ခဲ့သော စာရင်းဆိုင်ရာအမှားများအား စစ်ဆေးသိရှိစေပြီး၊ အကြံပြုပေးနိုင်ခြင်း၊ အနာဂတ်ကာလတွင် ဥပဒေ များနှင့် လုပ်ထုံးလုပ်နည်းများလိုက်နာဆောင်ရွက်မှု ပိုမို ကောင်းမွန်စေနိုင်မည်ဖြစ်ပါသည်။ ဌာန၏ ရည်မှန်းချက်မှာ ဆန္ဒအလျောက်လိုက်နာ ဆောင်ရွက် မှုတိုးတက်စေရန်ဖြစ်ပါသည်။ ထိုသို့ စစ်ဆေးခြင်း သည် ပေးဆောင်ရမည့် အခွန်ကိုတိုးစေခြင်း သို့မဟုတ် လျော့စေခြင်းများဖြစ်စေနိုင်ပါသည်။

ကြေညာလွှာများကိုရွေးချယ်ခြင်း

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့ အနေဖြင့် စာရင်းစစ်ဆေးမည့် ကြေညာလွှာများ ရွေးချယ်ရာတွင် ဆုံးရှုံးနိုင်ခြေကို အခြေပြု၍ ဆန်းစစ်ရွေးချယ်သည့်နည်းလမ်းဖြင့် ရွေးချယ်ထား ခြင်းဖြစ်ပါသည်။

စာဖြင့်ဆက်သွယ်ခြင်း

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့မှ စုံစမ်းစစ်ဆေးခြင်း၊ မေးမြန်းခြင်းတို့ကို စာဖြင့်ပေးပို့ ဆက်သွယ်မည်ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် လည်း တောင်းခံထားသော အချက်အလက်များကို စာဖြင့်ပေးပို့ရမည်။ စစ်ဆေးမည့်အဖွဲ့နှင့်လည်း လူ ကိုယ်တိုင်တွေ့ဆုံရန် တောင်ခံနိုင်ပါသည်။ လူကြီးမင်း အနေဖြင့် တောင်းခံထားသော အချက်အလက်များ နှင့် ပတ်သက်ပြီး မရှင်းလင်းသော မည်သည့်ကိစ္စကို မဆိုနှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားသော ရက်အတွင်း အကြောင်းပြန်ကြားရန် ဖြစ်ပါသည်။

တွေ့ဆုံမေးမြန်းခြင်း

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့မှ လူကြီးမင်းတို့နှင့်တွေ့ဆုံမေးမြန်း၍ စုံစမ်းစစ်ဆေး ရန် အကြောင်းကြားခဲ့လျှင် သို့မဟုတ် လူကြီးမင်းတို့ မှ တွေ့ဆုံလိုခွင့်တောင်းခံလျှင် အခွန်ရုံးနှင့်အခွန်ထမ်း နှစ်ဦးနှစ်ဖက်အဆင်ပြေမည့် အချိန်နှင့်နေရာတို့ကို ညှိနှိုင်းခွင့်ရှိပါသည်။ စာရင်းစစ်ဆေးသည့်အဖွဲ့သည် ကြေညာလွှာနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာပြောင်းလဲမှု

ရှိပါက ပြောင်းလဲခြင်းအကြောင်းကို ရှင်းလင်း ပြမည်ဖြစ်ပါသည်။

အခွန်ပြန်အမ်းငွေ

မည်သည့်နှစ်အတွက်မဆိုတစ်စုံတစ်ယောက် သာသူက ပေးဆောင်ခဲ့သောအခွန်သည် သက်ဆိုင် ရာဥပဒေအရ အမှန်ပေးဆောင်အပ်သည့် အခွန်ငွေ ထက်ပိုနေကြောင်း အခွန်ထမ်းက အထောက် အထားဖြင့် တင်ပြနိုင်လျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာအခွန်ရုံးမှ စစ်ဆေးတွေ့ရှိလျှင်သော်လည်းကောင်း ယင်းပိုငွေကိုပြန်အမ်းရာတွင် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်အမ်းရမည်ဖြစ်ပါသည်။ ပြန်အမ်းငွေ သို့မဟုတ် ခုနှိမ်ခွင့်ကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင် ရာအခွန်ကာလကုန်ဆုံးပြီး ၆ နှစ် အတွင်းသာ လျှောက်ထား တောင်းဆိုခွင့်ရှိပါသည်။ မှတ်ချက်။ ယခင်ပြန်အမ်းငွေရရန် ရှိကြောင်း အကြောင်းကြားစာ ရရှိသည့်နေ့ရက်မှ တစ်နှစ် အတွင်းသာ တောင်းဆိုခွင့်ရှိသည့်အစား ပြန်အမ်းငွေ နှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာအခွန်ကာလ ကုန် ဆုံးပြီး ၆ နှစ် အတွင်း လျှောက်ထား တောင်းဆို ခွင့်ရှိမည်ဖြစ်ပါသည်။

မသမာမှုများကိုတိုင်ကြားခြင်း

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့ ၏ ဝန်ထမ်းများအနေဖြင့် မည်သည့်အချိန်ဖြစ်စေ ဂုဏ်သိက္ခာရှိစွာ နေထိုင်ပြုမူ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အခွန်ထမ်းအနေဖြင့် ဝန်ထမ်းတစ်ဦးဦး ၏ မရိုးသားသော လုပ်ဆောင်ချက် တစ်စုံတစ်ရာ တွေ့ရှိပါက အချက်အလက်အမှန်အတိုင်း တိုင်ကြား

စေလိုပါသည်။ ယင်းလုပ်ဆောင်ချက်များတွင် ငွေသား
သို့မဟုတ် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ အလွဲ
သုံးစားပြုခြင်း၊ ကိုယ်ကျိုးစီးပွားရှာခြင်း စသည်တို့
ပါဝင်ပါသည်။

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့်
အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့၏
ဌာနမှူးများထံသို့ သတင်းလုံခြုံမှုကို ယုံကြည်စိတ်ချ
စွာဖြင့် ဆက်သွယ်စေလိုပါသည်။ သင်မည်သူဖြစ်
သည်ကို လျှို့ဝှက်ထားပေးမည်ဖြစ်ပါသည်။

